

## HCV > ပညာရပ်ဆိုင်ရာ ဝါဘာရ ပဒေသာ (GLOSSARY OF TERMS)

### Antibodies (ကိုယ်ခံအသာဓါတ်၊ ကိုယ်ခန္ဓာကာကွယ်ရေးအသာဓါတ်)

ခန္ဓာကိုယ်အတွင်းရှိ ရောဂါဖြစ်စေတတ်သော Bacteria ပို့ Virus ပို့နှင့် အခြားမလိုလားအပ်သည့် ပစ္စည်းများကို တိုက်ခိုက်ရန် Protein အသာဓါတ်များကိုကာကွယ်ရေးလက်နက်အဖြစ် ခန္ဓာကိုယ်က ထုတ်လုပ်ပါသည်။ Hepatitis C Virus ပို့နှင့် ပတ်သက်၍ မူရင်း Virus ပို့များကို တိုက်ဖျက်သော အသာဓါတ်များ ထုတ်လုပ်ပြီး ထို Virus ရောဂါပို့များ ခန္ဓာကိုယ်တွင်း၌ ဆက်လက်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အသာဓါတ်များ ဆက်လက် တည်ရှိနေမည်ဖြစ်ပါသည်။

### Antibody Test (အသာဓါတ် ရှိ မရှိစစ်ဆေးခြင်း)

ကိုယ်ခန္ဓာကာကွယ်ရေးအသာဓါတ်စစ်ဆေးသောသွေးဖောက် စစ်ဆေးနည်း

### Blood Awareness (သွေး နှင့်ပတ်သက်ပြီး သတိထားခြင်း)

အချေအနေတစ္ဆေ (သို့မဟုတ်) ဝန်းကျင်တစ္ဆေတွင် တကယ် (သို့မဟုတ်) ဖြစ်နိုင်ဖွယ် သွေးရှိနိုင်ခြင်းကို သတိချပ်မှု

### Bulk Billing (ဆေးကုခ ငွေကြေးကို တပေါင်းတစ္ဆေတည်း အစိုးရထုံးမှ တောင်းယူသည် စနစ်)

အကယ်၍ မိမိအားဆေးကုသပေးသည့် ဆရာဝန်သည် ဆေးကုခ ငွေကြေးကို လူနာများကိုယ်စားစုပေါင်း တောင်းခံသည် စနစ်ကို သုံးလျှင် လူနာအနေဖြင့် ဆရာဝန်ထံတွင် ကုသခမပေးရဘဲ ဆရာဝန်ကို အစိုးရ၏ (Medicare) ပြည်သူကျွန်းမာရေး အဖွဲ့အစည်းက ပေး ပါသည်။ အကယ်၍ ဆေးကုခများ စုပေါင်း တောင်းခံသည် စနစ်ကို မသုံးသော ဆရာဝန်ဖြစ်ပါမှ လူနာက ဆေးကုခ ကြေးငွေကို ဆရာဝန်အား ပထမပေးပြီးနောက် (Medicare) ပြည်သူကျွန်းမာရေး အဖွဲ့အစည်းထံမှ မိမိ၏ ကုန်ကျင့်ကို ပြန်လည်တောင်းယူရပါသည်။

### Chronic (နာတာရှည်)

လူ၏ခန္ဓာကိုယ်အစိတ်အပိုင်းအနေအထား ပြောင်းလဲသွားသည်အထိ အချိန်ကြောမြင့်စွာ နာမကျွန်းဖြစ်ခြင်း (သို့မဟုတ်) ဆက်လက်ကျွန်းမာနေရန် ဆေးဝါးအမြဲတန်းမြှိုင် နေရသည်ကို နာတာရှည် ရောဂါဟုခေါ် ပါသည်။

### Cirrhosis (အသွော်အမာရှုတ်ဖြစ်ပေါ်ခြင်း)

အသွော်မပေါက်တော့သော အမာရှုတ်များ စဉ်ဆက်မပြတ် ကျယ်ကျယ်ပြန်ပြန် တိုးတက်ဖြစ်ပေါ်လျက်ရှုပြီး ဤသို့ဖြစ်ပေါ်လာသော အမာရှုတ်များကြောင့် အသဲအနေဖြင့် လုပ်ဆောင်ရမည့် တာဝန်ဝှက်ရားများကို မလုပ်တော့ပါ။ ၅ % မှ ၁၀ % သော Hepatitis C ရောဂါသည်တို့တွင် ဆေးကုသမှုမပြုဘဲထားပါက ယင်းတို့၏အသဲများ၌ အမာရှုတ်များဖြစ်ပေါ် ပါသည်။

### Co-infection (အခြားရောဂါများ အတူတက္ကာဗုံးတဲ့၍ ရောဂါကုးစက် ဖြစ်ပေါ်ခြင်း)

ကုးစက်တတ်သောရောဂါ အမျိုးအစား အနည်းဆုံး နှစ်ခု တြေ့ပြုနာက်ကုးစက်ခြင်း ဖြစ်ပါသည်။ ဗုံးတဲ့ Hepatitis အသဲရောင်ရောဂါ ဖြစ်ခြင်းဆုံးသည်မှာ Hepatitis C နှင့် ဗုံးတဲ့၍သွေးအခြား

Virus ပို့များဖြစ်သည် HIV ကိုယ်ခံအားလော့နည်းစေသည် Virus ပို့နှင့် (သို့မဟုတ်) Hepatitis B Virus ပို့တို့ကြောင့် ပူးတွဲကူးစက် ဖြစ်ပေါ်သည် ရောဂါ။

### **Combination Therapy (ပူးတွဲဆေးပေးကုသနည်း)**

Hepatitis C အသံရောင်ရောဂါကို တဆိုင်ထဲတွင် ဆေးအနည်းဆုံး ပုံမှန် အသုံးပြု၍ ကုသနည်ဖြစ် ပါသည်။ ဤအသုံးအနှင့်ကို Interferon နှင့် Ribavirin ဆေး ပုံမှန်ပြုပြီး ပေးသည့် ကုထုံးအတွက်အသုံးပြုသည်။

### **Complementary Therapy (အာဖြည့်ဖြည်စွက် ကုထုံးများ)**

အများကလက်ခံထားသော ကုထုံးမဟုတ်သည် အမြားနယ်ဖြင့် ရောဂါကုသနည်း များလည်း ရှိပါသည်။ Hepatitis C အသံရောင်ရောဂါ ကုသရာတွင် Virus ပို့သတ်သည် ဆေးများသုံးရာမှ ဆေးကြောင့် ဖြစ်ပေါ်လာမည့် မလိုလားမနှစ်မြို့ဘွယ် ဆေးထွက် အကျိုးသက်ရောက်မျှ ဆုံးကျိုးများ၏ အလားအလာကို ကြိုးတင်တားဆီးရန်၍ ကုထုံးကုထုံးပါသည်။

### **Condom (ကြက်ပေါင်စေဖြစ်ပြုလုပ်ထားသော ယောက်ဌားလိုင်အဂါအစွမ်း)**

အမျိုးသမီးများ ကလေးမရအောင်လည်းကောင်း၊ ကျားမ လိုင်ဆက်ဆုံးမှုမှ ကူးစက်တတ်သော ရောဂါ အမျိုးမျိုးကို ကာကွယ်ရန် လည်းကောင်း၊ ယောက်ဌားများအသုံးပြုသည် ကြက်ပေါင်စေဖြစ်ပြုလုပ်ထားသော ယောက်ဌားလိုင်အဂါအစွမ်းပါပ်။

### **Confidentiality (လျှို့ဝှက်အပ်သည် အကြောင်းအရာများ ထိမ်းသိမ်းစောက်ရှောက်ရေး)**

ကျွန်းမာရေးဝန်ထမ်းတော်းသည် မိမိသိရှိထားသော လူနာ (သို့မဟုတ်) ဆေးကုသမှုခံယူသော တည်းသီး၏ အကြောင်းအရာအချက်အလက် တို့သည် ထို လူနာ၏ ကိုယ်ပိုင်ပစ္စည်းများဖြစ်သည်။ ဝန်ထမ်းအနေဖြင့် ဆေးကုသမှုခံယူသူ ပြောကြားထားသည်တို့ကို ပြန်လည်ပြောကြားရမည်ဆုံးလျင်လည်း ထိုသူ၏ခွင့်ပြုချက်လိပ်ပါသည်။ သို့မဟုတ်ပါက အထူးအရေးကြီးသောအခြေအနေ တရပ်က တောင်းခံမှု ကြောင့်သာ ဖြစ်ရပါမည်။

### **Counsellor (အတိုင်ပင်ခံအကြံပေးသူ)**

အကြံပေးလုပ်ငန်းကျွမ်းကျင်သူ ဝန်ထမ်းတော်းအနေဖြင့် ပြဿနာရှိသူ သောကရှင်လူနာတည်း၏ ကိုယ်ရေးကိုယ်တာနှင့်ပတ်သက်ပြီး မိမိအားပြောပြတိုင်ပင်သည်ကို နားထောက်ပြီး သင့်တင့် လျောက်ပတ်သော ပြဿနာဖြေရှင်းနည်းကို အကြံပေး ပါသည်။ အကြံပေးသောဝန်ထမ်းသည် ဤသို့ ရောဂါသည် ဖွင့်ဟတ်ပင်ထားသည် အကြောင်းအရာအချက်အလက် တို့ကို လျှို့ဝှက်အဖြစ် ထိမ်းသိမ်း ထားရမည်မှာ ယင်းတို့၏ ကျင့်စဉ်ကျင့်ထုံးဖြစ်ပါသည်။ ပြည်သူ ကျွန်းမာရေး ဆေးခန်း၊ စိတ် ရောဂါရှင်များအား ကူညီထောက်ပံ့သည်၌ နှင့်မိသားစုသာယာရေး အထောက်အကူပြု အစီအစဉ်တို့တွင် အတိုင်ပင်ခံအကြံပေးအရာရှိများ ရုံးတိုင် ပါသည်။

### **Diagnosis (ရောဂါအပေါ်ဆေးစစ်တမ်း)**

ဆရာဝန်သည် သူ၏ထံရောက်ရှိလာသည် လူနာတည်း၏ ရောဂါအခြေအနေပြုသည် သင်္ကာတ လက္ခဏာများ၊ ရောဂါလက္ခဏာများ နှင့် အတိတ်ကာလ ကျွန်းမာရေးအခြေအနေ နှင့် / (သို့မဟုတ်) လူနာတင်ပြလာသော ခံစားမှုတို့ကိုကြည်ပြီး ရောဂါအပေါ် ဆုံးဖြတ်ရပါသည်။

### **Discrimination (လူလူချင်းဆွဲးဆက်ဆံမှု)**

အကြောင်သူတယောက်ကို တိုင်းတပါးမှ ဝင်ရောက်လာသူဖြစ်၍လည်းကောင်း၊ အမျိုးသမီးဖြစ်၍  
လည်းကောင်း Hepatitis C ရောဂါသည် ဖြစ်၍လည်းကောင်း၊ အခြားအကြောင်းတရာ့ခုကြောင့်  
လည်းကောင်း မတရားနိုမ်၍ဆက်ဆံပြောဆီခြင်းကိုဆိုလိုပါသည်။

Australia နိုင်ငံတွင် ဤသို့ လူလူချင်းချွေားဆက်ဆံမှုကို တရားဥပဒေ ချိုးဖောက်သည် တဲ့  
သတ်မှတ် ပါသည်။ ဤသို့ပြုမှုခြင်းကို တရားဥပဒေကတာမြှင့် ပါသည်။

### Disease (ရောဂါ)

ဗျားနှာခြင်း၊ နေထိုင်မကောင်ခြင်းကို ရောဂါ ဟုသတ်မှတ် ပါသည်။

### Fibroscreen (အသဲ၏အမျင်ကိုစစ်ဆေးကြည်ရခြင်း)

အထူးပြု နှစ်းလွှာနှုန်းအသံလိုင်း (Ultrasound) ကိုအသံပြု၍ အသဲတွင် အမျင်များ မည်မျှ ပျက်စီး  
ပို့ယွင်းနေသည်ကို သတ်မှတ် တွက်ချက်ပေးသည့် နာက်မှုမရှိသော စစ်ဆေးမှု။

### Genotype (မျိုးရိုးပီး အမျိုးအစား ပုံစံ)

Hepatitis C Virus ပိုး၏ အထူးပို့သေသနကွဲကာကို ဖော်ပြသော မျိုးရိုးပီးဖွဲ့စည်းပုံ  
အတွက်အသံပြုသော ဝေါဘာဖြစ်သည်။

မျိုးရိုးပီးပုံစံ ပုံစံကြေားချားနားသည့်အလောက် ရောဂါပိုး၏ ဆေးစွမ်းသတ္တိကို ခံနိုင်ရည်လည်း  
ကြောင်းလဲသွား ပါသည်။ ထိုပြုပို့ဆေးကုတ်းအပေါ် Virus ပိုး၏ တုပြန်မှုလည်း ကြောင်းလဲသွား  
ပါသည်။

အသဲရောင်ရောဂါ C ပိုးအမျိုးအစားများမှာ ၁၊ ၂၊ ၃၊ ၅၊ ၆ နှင့် ၆ တို့ပါဝင်သည်။

### Hepatitis အသဲရောင်ရောဂါ

အသဲရောင်သည် ရောဂါဖြစ်သည်။

အရက်အလွန်အကျွော်သောက်ခြင်းနှင့် အချို့သောရောဂါပိုး များက

အသဲရောင်ရောဂါဖြစ်ဖော်သည်လူအများဖြစ်တတ်သော Virus ပိုးအခြားသည် Hepatitis  
အသဲရောင်ရောဂါ အမျိုးအစားများမှာ A, B နှင့် C တို့ဖြစ်ပါသည်။

### HIV (ကိုယ်ခံအားနည်းစေသော Virus ရောဂါပိုး)

ဤကိုယ်ခံအားနည်းစေသော Virus ရောဂါပိုး ကြောင့် AIDS ရောဂါဖြစ်ပေါ်ဖော်သည်။

### Infection (ရောဂါကူးစက်ခြင်း)

လူ၏ကိုယ်ပေါ်တွင် (သို့မဟုတ်) ကိုယ်တွင်း၌ ရောက်ရှိနေသော အလွန်သေးငယ်သည် ဗို့ရုံး  
(Micro-organism, Germ) တို့ကြောင့်ဖြစ်ပေါ်သောရောဂါ။ ရောဂါပိုးလက်ခံရရှိထားသော  
သူသည် ဖျားနာလာမည်။ Virus ပိုးများ၊ Bacteria ရောဂါ ပိုးများ၊ ရောဂါဖြစ်စေတတ်သော  
မျို့နှင့် ကပ်ပါးကောင် တို့ကြောင့် ရောဂါကူးစက်ဖြစ်ပွားပါသည်။

### Injecting (ဆေးထိခြင်း)

ဆေးထိုးအပ်ကိုအသံပြု၍ ထိုးဆေးကို အပော်အောက် (သို့မဟုတ်) ကြွက်သားအတွင်းရှိ  
သွေးစီးကြောအတွင်းသို့ ထည့်သွင်းခြင်း ဖြစ်ပါသည်။

## **Injecting Drug User (IDU)**

၅၅။ ဝေါဘာရကို အရော်၊ (သိမဟုတ်)ကြော်သားအတွင်းသို့ ဆေးထိုးအပ်ကိုအသုံးပြုပြီး မူးယစ်ဆေးသွင်းသူ ဆေးသမားများအတွက် အသုံးပြုသည်။

## **Interferon (ကိုယ်ခံအရာဝတ္ထု)**

ကိုယ်တွင်းသို့ရောက်လာသည့် Virus ပိုးကိုတိုက်ဖျက်ရန် ခန္ဓာကိုယ်အတွင်းတွင် သဘာဝအလျောက်ထဲတဲ့လုပ်ပေးသော အရာဝတ္ထု (သိမဟုတ်) ကိုယ်ခံ အရာဝတ္ထု

သမ္မာရန်ည်း (လူတွေ့ကြော်စည်ထဲတဲ့လုပ်သောနည်း)ဖြင့် ဖော်စပ်ထားသောဆေးကို မြှောက်များစွာ အသုံးပြခြင်းအားဖြင့် သွေးထဲတွင်ရှိသည့် Hepatitis C ရောဂါးများကို လျော့နည်းစေနိုင်ရဲ့မက ရောဂါ ဆက်လက် ဖြစ်စေတော့သဲ ရောဂါမြှောက်သည်အထိ ဖြစ်နိုင် ပါသည်။

## **Liver Biopsy အသုံးမျှင်စကို စစ်ဆေးခြင်း**

အသံကောင်းမကောင်း စမ်းသပ်စစ်ဆေးရန်အတွက် အသံ၏ အသားမျှင်စ တခုကိုထဲတဲ့ယူ၍ စစ်ဆေးသောနည်းဖြစ်သည်။

## **Monitor (ရောဂါအခြေအနေကို စောင့်ကြပ်ကြည်ရှုံးစွဲခြင်း)**

လူနာတဲ့ဦး၏ ရောဂါအခြေအနေ တိုးတက်ဖြစ်ပေါ်မှု (သိမဟုတ်) ဆုတ်ယူတဲ့ပြီး သက်သာလာမှုတို့ကို စောင့်ကြပ်ကြည်ရှုံးစွဲခြင်းဖြစ်ပါသည်။

## **Side Effect (မလိုလားအပ်သော သေးတွက်အကျိုးဆက်ဖြစ်ပေါ်မှု)**

အသုံးပြုသောဆေးကြောင့်လည်းကောင်း ဆေးကုတ်းကြောင့်လည်းကောင်း အနုတ်သော ဆောင်သည် အကျိုးဆက်ဖြစ်ပေါ်မှု (သိမဟုတ်) အသုံးပြုသောဆေးကိုတဲ့ပြန်မှု

## **Social Worker (လူမှုကိစ္စဆောင်ရွက်သူဝန်ထမ်း)**

လူမှုဆက်ဆံရေးဆိုင်ရာ ပညာရပ်များတွင်အတူးပြု သင်ကြားထားသောလူမှုရေးကိစ္စကျေမ်းကျင်သူ ဖြစ်ပါသည်။ လူတဲ့ဦးအား ငိုင်းခိုင်းမှုပုံပန်မှု စိတ်အနောက်အယုကျိုးဖြစ်မှုတို့အပေါ် ဆွေးနွေးတိုင်ပင်ရှုံးသိရှိလာသည် ထိုလူ၏ ပြဿနာကို ကုည်းဖြေရှင်းပေး ပါသည်။ လူမှုဝန်ထမ်းများသည်လူနာ၏လျှို့ဝှက် ထားရမည် အကြောင်းအရာအချက်အလက်တို့ကို မပေါက်ကြားအောင် ထိန်းသိမ်းရမည် ဥပဒေကို လိုက်နာသူများ ဖြစ်ကြ ပါသည်။

## **Standard Drink (စခိုနှုဖြင့်အရက်သောကြော်ခြင်း)**

အရက် ၁၀ ဂရမ် ပါဝင်သော အဖျက်ယမကာတခွက်ကို စခိုန်ကိုက်သည် အရက်တခွက်ဟု သတ်မှတ် ပါသည်။ ဥပမာအားဖြင့် Vodka အရက် တင့်သည် စခိုန်ကိုက် အရက်ပမာဏ ဟုယူဆနိုင်သည်။ စခိုန်ကိုက်အရက်တခွက်တွင် ပါဝင်သည် အရက် ပမာဏသည် တူညီပါသည်။ အရက်ထည်းသော ဘူး၊ ဖန်ခွက် အရွယ်အစားနှင့် အရက်အမျိုးအစား (ဘီယာ၊ ဂိုင်အရက်၊ အရက်ပြင်း) တိုနှင့်မဆိုင်ပါ။

## **Test ( ရောဂါစစ်ဆေးခြင်း)**

ရောဂါ၏အရင်းအမြစ်ကိုသိရှိရန် လူနာ၏သွေး၊ ခန္ဓာကိုယ်မှ အရည်၊ (သိမဟုတ်) အသားမျှင် တို့ကို ထုတ်ယူပြီး လက်တွေ့စမ်းသပ်ခန်းတွင် ကြည်ရှုံးစွဲခြင်းဆေးသည်နည်းကို ဆုံးလိုပါသည်။

## **Transmission ( ရောဂါက္ခာစက်ခြင်း)**

လူတညီးမှတညီးသို့ ရောဂါက္ခာစက်ပုံးမွှေ့ခြင်းကို ဆိုလိုပါသည်။

## **Treatment (ကျမ်းမာရေးအတွက်ဆောင်ရွက်ခြင်း)**

လူတညီးအနေဖြင့် ကျမ်းမာရေးကောင်းအောင် (သို့မဟုတ်) ပို၍ ကောင်းအောင် ဆောင်ရွက်ခြင်း ဤသို့ ဆောင်ရွက်ရာတွင် ဆေးမှုနှင့်မှန်သောက်ခြင်း အာဖြည့်ဖက်လက်တွေ့လေ့ကျင့်မှုများ ပုံလုပ်ခြင်း၊ ဆေးကုသမှု ခံယူခြင်း နှင့် (သို့မဟုတ်) နေထိုင်စားသောက်သည် အလေ့အကျင့် ပြောင်းလဲခြင်း တို့ဖြစ်ပါသည်။

## **Viral Load (Virus ရောဂါပိုး များသောပမာဏ)**

ကိုယ်တွင်းရှုံးထဲတွင် ရောက်ရှိတိုးပွားနေသော Hepatitis Virus ရောဂါပိုးတို့ မည်၍မည်မျှရှိသည်ကို ဖော်ပြသော ပမာဏကို ဆိုလိုပါသည်။

## **Virus (Virus ရောဂါပိုး)**

စံထားသော ပဋိဌိုဝင် (Antibiotic) ဆေးဖြင့်ကုသရာတွင် ဆေးမတိုးသော အလွန်သေးငယ် လှသည့် ရောဂါပိုး များ ဖြစ်သည်။ အနုလီဝရ် (Micro-organism, Microbes) တိုကို ဆိုလိုပါသည်။ HIV နှင့် Hepatitis A, B ,C တို့သည် Virus ပိုးများဖြစ်ပြီး ပဋိဌိုဝင်(Antibiotic) ဆေးမတိုးသော်လည်း Antiviral ဆေးဖြင့်သာ သတ်နိုင်သောရောဂါပိုးများ ဖြစ်ပါသည်။